


LAWM THANGTE INN

လောမိထန်တို့အိမ်






Khawi le vulte tangkim e,
Lawm Thangte inntuol zangah.

အိမ်မွေးတိရစ္ဆာန်စုံလင်တာ၊
လောမိထန်တို့ရဲ့နေအိမ်မှာ။



Ngeu, aa, bawng, sakol, kel voh ui,
zosielte zong khawi lai uh.

ကြောင်၊ ကြက်၊ နွား၊ မြင်း၊ ဆိတ်၊ ဝက်၊ ခွေး၊
နွားနောက်ကိုလည်းမွေး။



Zanlai tengin“ngeu-ngeu”sa,
zusa manthei mimi no.

ညအချိန်အခါ “ညောင် ညောင် ညောင်”
ကြွက်ကိုဖမ်းတဲ့ ကိုရွှေကြောင်။



A hun manin aalui tang,
“ki-ki gi-gi ci-in” khuong.


ကြက်ဖကြီးက အချိန်မှန်မှန်၊
“အောက်အီးအီးအွတ်” တွန်ပေးပြန်။



A hun manin nawi ei pie,
“maw-maw” cia awng bawngpi hiei.


အချိန်မန်မန်နဲ့ချိပေး၊

“မော့ မော့” အော်တဲ့နွားမလေး။




Sakol puong “hi-hi ci’n ham,
buvui lomte ei puohpieh.

မြင်းညိုလေးက “တ ဟီး ဟီး”
သယ်ပေးပါတယ် ကောက်လှိုင်းစည်း။




Kelpi san “meh-meh” ci’ n awng,
a sa le a naw i neh.

ဆိတ်နိမက “မဲ မဲ ” အော်၊
နို့နှင့်အသားပေးတာနော်။



“Nge-nge-nge”cia awng vapo,
vohnu kang ham ging vapuoh.

“ငဲ့ ငဲ့ ငဲ့ ငဲ့ ” အော်ရှာတယ်၊
ဝက်ဖြူမက အသံကျယ်။




Sun leh zan leh “kong-kong” sa,
a melpha uita kangno.

နေ့ညမပြတ် “ဝုတ် ဝုတ် ဝုတ်” ၊
ခွေးငယ်ကလေး ဖြူတုတ်တုတ်။



Maw-maw-'maw cia awng vapuoh,
Lawm Thang deidei zosielpi

“မွန်း မွန်း မွန်း ” လို့ အော်ရှာတယ်၊
လောမ်ထန်ချစ်တဲ့ နွားနောက်ကွယ်။



Khawi le vulte tangkim e,
Lawm Thangte inntuol zangah.

အိမ်မွေးတိရစ္ဆာန် စုံလင်သား၊
“လောမ်ထန်တို့ရဲ့ နေအိမ်” ဗျား။





ဇို စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

